

မွေးတို့ မွေးလှည့် နှ၊ <mwei: don' mwei: hle'> 对养育之恩的报答: ကိုယ့်ကိုကျွေးမွေးစောင့်ရှောက်ခဲ့သောကျေးဇူးရှင်အပေါ် ~ ရှိသင့်ပေသည်။ 应该报答对自己有养育之恩的人。 / သားသမီးများကမိဘများကို ~ ကျွေးမွေးကြသည်။ 子女赡养父母报答养育之恩。

မွေးတိုင်းကိုယ် ကဝါ <mwei: dain: ko> ①刚出生时,赤身裸体地,只身一人 ②(没带钱、物)空手地

မွေးတွင်း နှ၊ <mwei: dwin:> 汗毛孔

မွေးတွင်းပေါက် နှ၊ <mwei: dwin: baut> = မွေးတွင်း

မွေးထုတ် ကါ <mwei: htout> ①生育: သူမ ~ ထားတဲ့သားပါ။ 这是她亲生的儿子。 ②培养, 培育: တက္ကသိုလ်များသည်လူတော်လူကောင်းများကို ~ ရာဌာနများဖြစ်သင့်သည်။ 高等院校应成为培养人才的地方。

မွေးနှု နှ၊ <mwei: nu'> 细毛, 茸毛

မွေးနေ့ နှ၊ <mwei: nei'> 生日, 诞辰: ~ ကိတ်မုန့် 生日蛋糕, 祝寿蛋糕 / ~ လက်ဆောင် 生日礼物, 祝寿礼物 / ~ ပါတီ 做生日的招待会

မွေးနံ နှ၊ <mwei: nan> 生辰八字

မွေးနံဂြိုဟ် နှ၊ <mwei: nan gyo> 生辰八字(缅甸人记星期几出生,即记七曜中的某一日. 与该日相对应的 星辰)

မွေးပုလဲ နှ၊ <mwei: p-le:> 人工养殖的珍珠

မွေးပေါက်ဖော် နှ၊ <mwei: paut phaw> 同胞

မွေးဖက် နှ၊ <mwei: bet> 同时出生者, 同庚人

မွေးဖက်ပေး ကါ <mwei: bet pei:> 合养(将家畜、家禽交他人饲养,以后双方按约定对半分或共同分享红利)

မွေးဖွား ကါ <mwei: phwa:> 诞生, 出生: တောရွာတွင် ~ ရှိတော့မှပင်ကြီးပြင်းလာသူဖြစ်သည်။ 他是个生在农村长在农村的人。

မွေးမိ နှ၊ <mwei: mi'> 母亲, 生母, 也称 မွေးမိခင်၊ မွေးမေ 或 မွေးမယ်

မွေးမြူ ကါ <mwei: myu> ①养, 收养, 饲养: ကြက်ဘဲ ~ ရေးလုပ်ငန်း 家禽饲养业 / တိရစ္ဆာန် ~ ရေးလုပ်ငန်း 畜牧业 ②抚养, 培养: သူသည်ပြည်သူ့လူတုတ် ~ မှုကြောင့်အသိပညာရင့်ကျက်လာသည်။ 他在人民的培育下日臻成熟。

မွေးမြင် ကါ <mwei: myin> 生育; 诞生

မွေးမင် နှ၊ <mwei: hmin> 毛

မွေးရာပါ နှ၊ <mwei: ya ba> 先天的, 天生的: ~ တာဝန် 天赋职责 / ~ ရောဂါ 先天性疾病 / ~ အခွင့်အရေး 人权

မွေးရက် နှ၊ <mwei: yet> 生日

မွေးရပ် နှ၊ <mwei: yat> 籍贯, 出生地, 故乡, 也写做 မွေးရပ်ဌာန 或 မွေးရပ်မြေ

မွေးရှင်တော် နှ၊ <mwei: shin daw> 佛陀两眉之间的朝右卷的垂发

မွေးလ နှ၊ <mwei: la'> 出生月

မွေးလူနာ နှ၊ <mwei: lu na> 住院的产妇

မွေးလက်မှတ် နှ၊ <mwei: let hmat> 出生证

မွေးလမ်းကြောင်း နှ၊ <mwei: lan: gyaun:> 【解】子宫颈

မွေးသဖခင် နှ၊ <mwei: th-pha' gin> 父亲, 生父

မွေးသမိခင် ကါ <mwei: th-mi' gin> 母亲, 生母

မွေးသီးမွေးလုံးထ ကါ <mwei: dhi: mwei: lon: hta'> = ကြက်သီးမွေးညင်းထ

မွေးသက် နှ၊ <mwei: dhet> (古)汗毛

မွေးသက္ကရာဇ် နှ၊ <mwei: thet g-yit / mwei: dh-g-yit> 出生年月

မွေးသချွေ့ နှ၊ <mwei: thin khyei> ①刚生下不久, 小时候, 儿时: ~ ကပင်လယ်ထဲတွင်ကြီး၍လယ်ကိုသာလုပ်ခဲ့ပေသည်။ 从小就生长在农村, 并且一直务农。 ②很早以前, 早先: ~ ဖြစ်ပျက်ခဲ့တာတွေကိုပြန်ပြောနေလို့အကျိုးမထူးပါ။ 很早以前发生的事情再说也没用。

မွေးသစ်စ I နှ၊ <mwei: thit sa'> = မွေးခါစ II နှ၊ <mwei: thit sa'> = မွေးခါစ

မဲ့ နှ၊ <mwe:> ①贫穷, 贫困: လူ ~ တို့၏ထွက်ရပ်လမ်း 穷人的出路 ②缺乏, 缺少: ဥာဏ် ~ သည်။ 缺乏智慧。 / ကံ ~ သည်။ 运气不佳。 ③(颜色)暗淡, 灰暗: အရောင် ~ သည်။ 颜色灰暗。 ④视力弱: မျက်စိက ~ တော့မသဲကွဲဘူး။ 视力弱看不清。

မဲ့ချာ နှ၊ <mwe: khya> 贫困, 差, 劣: ဆင်းရဲ ~ သည်။ 穷困。 / ~ သောအကြံဉာဏ် 下策

မဲ့ခြောက် နှ၊ <mwe: khyaut> 无光泽, 褪了色, 颜色灰暗: အသားအရေ ~ သည်။ 皮肤无光泽。

မဲ့ခြောက်ခြောက် ကဝါ <mwe: khyaut khyaut> 无光泽, 褪了色地, 灰暗: ဆံပင်မှာ ~ ဖြစ်နေလေပြီ။ 头发已变得干巴巴的。

မဲ့စုတ်စုတ် ကဝါ <mwe: sout sout> 褴褛, 破破烂烂: အသားအရေလဲ ~ ၊ ဆံပင်ကလဲ ~ ၊ အဝတ်အစားကလဲ ~ ၊ တတိုယ်လုံး ~ နဲ့။ 皮肤干巴巴的, 头发没有光泽, 衣服又破破烂烂的, 全身上一付寒酸相。

မဲ့ဆေးဖော် ကါ <mwe: zei: phow> (喻)把自己搞穷了: ကားစုတ်ကလေးကိုဝယ်လိုက်မိသည်မှာကျနေတဲ့အဘို့ ~ မိသည်နှင့်တူနေသည်။ 买了一部破汽车以后, 可把我折腾穷了。

မဲ့ညှစ် နှ၊ <mwe: nyit> 褴褛, 破烂: အဝတ်အစား ~ သူ့ကိုမကြောက်ရစိတ်ဓာတ် ~ သူ့ကိုသာကြောက်ရသည်။ 衣衫褴褛的人不可怕, 灵魂丑恶的人才可怕。

မဲ့ညှစ်ညှစ် ကဝါ <mmwe: nyit nyit> 衣衫褴褛

မဲ့ထေ ကါ <mwe: tei> ①贫穷, 贫困 ②缺乏: ကုသိုလ်ကံ ~ သည်။ 运气坏。

မဲ့ထေပြာကျ ကါ <mwe: tei pya kya'> 一贫如洗